

ငယ်ပျိုနံ့ က၊ <nge mu pyan> ①老人生理变态言行象小孩： ဤအဘိုးကြီး ~ နေသည်။ 这老头成了老小孩。②孩子气  
 ငယ်မူရာ န၊ <nge mu ya> = ငယ်မူ  
 ငယ်မည် န၊ <nge myi> ①乳名，小名 ②僧侣未出家时的俗名 ③取得职衔前的原名  
 ငယ်မူစ် နဝ၊ <nge myit> 年幼，年少  
 ငယ်မွေးမြူပေါက် န၊ <nge mwei: khyan baut> ①(在自己家里养大的)家畜： နွားကလေးနှစ်ကောင်မှာ ~ မြစ်သည်။ 这两头小牛是家生家长的。②从小收养的人 ③本地人，土生土长的人  
 ငယ်မွေးငယ်ကျွန် န၊ <nge mwei: nge gyun> 家奴  
 ငယ်မွှား နဝ၊ <nge hmwa:> 微小，细小： ~ လှသောပိုးကောင်ကလေး 小虫子  
 ငယ်ရှူး န၊ <nge yu:> 从小患精神病的人  
 ငယ်ရည်စား န၊ <nge yi: za:> 青梅竹马；小时的情侣  
 ငယ်ရပ် န၊ <nge yout> 幼时的容貌  
 ငယ်ရွယ် နဝ၊ <nge ywe> 年轻： ~ နုပျိုသည်။ 年轻。 / ~ ပျိုပျိုသည်။ 年轻貌美。 / ~ သူ 年轻人  
 ငယ်လင်ငယ်မယား န၊ <nge lin nge m-ya:> 结发夫妻，元配夫妻  
 ငယ်လောင်း န၊ <nge laun:> 小老鼠，鼯鼠  
 ငယ်လျှ နဝ၊ <nge lya> 扁而细长  
 ငယ်သား န၊ <nge dha:> 属下，下级  
 ငယ်သူငယ်ချင်း န၊ <nge th- nge gyin:> 故交  
 ငယ်သူငယ်သား န၊ <nge dhu nge dha:> 部下，下级  
 ငယ်သံပါ က၊ <nge dhan pa> 尖声叫喊，声嘶力竭： ခွေးသည်နာလွန်းသဖြင့် ~ အောင်အော်ရှာသည်။ 狗痛得尖声嚎叫。  
 ငယ်သွား န၊ <nge dhwa:> 乳齿  
 ငယ်သွေး န၊ <nge thwei:> 幼时的容貌，稚气： အသက်ကြီးသော်လည်း ~ ကမပျောက်သေး။ 年纪虽大了，还是一脸稚气。 / ~ ငယ်မူစိတ်ဆန္ဒ 童年时的举止与心理  
 ငြာ က၊ <nya> 呼喊  
 ငြာကြော် က၊ <nya kyaw> 呼喊；通告  
 ငြာသံ န၊ <nya dhan> 呐喊声，鼓噪声，喊杀声：“ဝေး”ဟူသော ~ ကြီးသည်နားကဲ့လုမတတ်လျှင် ထွက်လာသည်။ “嘿！”的呐喊声震耳欲聋。  
 ငြာသံပေး က၊ <nya dhan pei:> 呐喊助威；鼓噪；喊杀；喊号子： ကျားကျားနဲ့ ~ ပြီးရန်သူတွေကိုလှံစွပ်နဲ့ထိုးသတ်လိုက်သည်။ 喊着杀声持着刺刀杀向敌群。  
 ငြား I က၊ <nya:> = ညား II ဝ၊ <nya:> 用于动词后，加重语气： ပြု ~ အံ့။ 将要去。 / သွား ~ အံ့။ 将去。  
 ငြားလည်း သ၊ <nya: le:/ nya: li:> 虽然……但： ပြောဆို ~ မလိုက်နာ။ 讲了就是不听。  
 ငြားသော်လည်း သ၊ <nya: dhaw le:> 虽然……但： သွားပါ ~

မတွေ့။ 去了，可是没有见到。  
 ငြိ က၊ <nyi> ①(被钉子、荆棘等)挂住；沾上： ဆူးနှင့် ~ နေသည်။ 被荆棘挂住。 ② = ညိ ③(喻)牵，牵扯；纠缠： အမှုနှင့် ~ ဘူး။ 同案子无牵连。 / ကြိုးချင်းထားကြိုးချင်း ~ ဆိုးချင်းထားဆိုးချင်းထိ။ (成)绳索放在一处往往搅成一团，锅放在一起往往互相碰撞。喻： 男女接近易发生暧昧之事。  
 ငြိကပ် က၊ <nyi' kat> 挂住，沾上： ဘောင်းဘီမှာလဲတွေ့ ~ နေတယ်။ 裤子上沾了许多木棉。  
 ငြိစွဲ က၊ <nyi' swe:> 点燃，点着： တအိမ်လုံးမီး ~ ပြီးပြာကျသွားတယ်။ 整所房子着了火化为灰烬了。  
 ငြိစွန်း က၊ <nyi' sun:> ①挂住，沾上；牵连 ②喜爱，恋爱 ③触犯(法令等)，违法： ပုဂံ(၁၁၁)နှင့် ~ သည်။ 触犯刑法第101条。  
 ငြိတွယ် က၊ <nyi' twe> ①喜爱： ~ နေသောသံယောဇဉ် 缠绵的感情 ②牵连，牵扯  
 ငြိရှောက် က၊ <nyi' shaut> 缠住，抓住： ထောင်ချောက်တွင် ~ နေသည့်ဝှက်ကောင် 陷入罗网中的一只鸟  
 ငြိ က၊ <nyi:> 讨厌，厌倦，厌烦，(听、看)腻了： ဒီသီချင်းကြားဖန်များလွန်းလို့နား ~ နေပြီ။ 这支歌已听过好多遍都听腻了。 / ရှုမ ~ 百看不厌 / ချစ်မ ~ 永远相爱  
 ငြိငွေ က၊ <nyi: ngwei> 讨厌，厌倦，厌烦，腻： နေ့တိုင်းဒါချည်းစားနေရလို့ ~ နေပြီ။ 天天吃这些东西，都吃腻了。 / ကစားသင်္ချာသည်ပျင်းရိ ~ ဖွယ်ရာကောင်းသောဘာသာတရပ်မဟုတ်။ 数学并不是一门枯燥的学科。  
 ငြိစိစိ ကဝ၊ <nyi: si zi> ①(心情、身体)不适，腻： ~ မြင်နေလို့ဘာမှစားချင်ဘူး။ 心里腻得慌，什么也不想吃。 ②厌倦，厌烦  
 ငြိစော်နံ က၊ <nyi: saw nan> ①腐臭(如烂洋葱的味) ③(喻)厌烦，厌恶  
 ငြိတောက် က၊ <nyi: taut> 无聊(感到空虚、寂寞)  
 ငြိနောက် က၊ <nyi: naut> 厌恶，讨厌  
 ငြိနောက်နောက် ကဝ၊ <nyi: naut naut> = ငြိစိစိ  
 ငြါစွဲ က၊ <nyu zu> 忌妒，妒忌，忌恨： သူတပါးတိုးတက်သည်ကိုမ ~ ရ။ 不应妒忌别人的进步。  
 ငြိ က၊ <nyo> 困难  
 ငြိငြင် က၊ <nyo nyin> ①困难，困苦： ငြိငြင်သောဘဝ 困苦的生活 ②抱怨，忌恨： ခိုင်းသမျှကိုမ ~ ပဲလုပ်ကိုင်ပေးသည်။ 凡是叫他做的他都没有怨言地做了。  
 ငြိပျဉ်း က၊ <nyo pyin:> = ငြိပျဉ်း  
 ငြိဖြည့် က၊ <nyo phyei> = ငြိပျဉ်း  
 ငြိ က၊ <nyo:> 记仇，怀恨，结仇： သူ့ကို ~ နေသည်။ 对他怀恨在心。  
 ငြိငြိမ်းငြိမ်းငြိမ်း ကဝ၊ <nyo: nyo: nycin' nycin> ①悦耳地，悠